

သတင်း ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက် မြန်မာ စံတော်ချိန် ၀၇:၀၀ (၀၀:၃၀ UTC) အထိ တားမြစ်ထားသည်

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှု အားပျော့လာနေချိန်မှာ ထုတ်လုပ်မှု ကျဆင်းမှု ပြေလျော့လာခြင်း

အဓိက တွေ့ရှိချက်များ

ထုတ်လုပ်မှုနှင့် စက်ရုံအော်ဒါ နှစ်ရပ်စလုံး၏

ကျဆင်းမှုအရှိန် အားပျော့လာခြင်း

ဈေးနှုန်း ဖိအားပေးမှုများမှာ စက်တင်ဘာလ၏

အမြင့်ဆုံးနေရာမှ သိသိသာသာ အားပျော့လာခဲ့ခြင်း

လက်ကျန်အလုပ် စာရင်းများမှာ မကြုံစဖူးနှုန်းဖြင့်

မြင့်တက်လာခြင်း

S&P Global ထံမှ PMI™ နောက်ဆုံးဒေတာအရ မြန်မာနိုင်ငံ တစ်ဝန်းတွင် ထုတ်လုပ်ရေး အခြေအနေများသည် စစ်တမ်း၏ နောက်ဆုံးလအတွင်းမှာ ဆက်လက် ဆုတ်ယုတ်လာခဲ့ပါသည်။ ထုတ်လုပ်မှုရော စက်ရုံအော်ဒါများပါ ပြင်းပြင်းထန်ထန် ကျဆင်းလာခဲ့သော်လည်း စက်တင်ဘာလနှင့်စာလျှင် နှုန်းမှာ အားပျော့လာခဲ့သည်။ ထို့အပြင် သွင်းအားစု ကုန်ကျစရိတ်နှင့် သွင်းအားစု ဈေးနှုန်း နှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှုနှုန်းများမှာ စက်တင်ဘာလ၏ စံချိန်တင်နှုန်းမှ သိသာစွာ အားပျော့လာခဲ့ပြီး နောက်ဆုံးသုံးလပတ်၏ အစပိုင်းတွင် ထုတ်လုပ်ရေး ကဏ္ဍထဲက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ အသင့်အတင့်သာ ရှိခဲ့ခြင်းကို ထောက်ပြနေသည်။

သို့သော်လည်း ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် စွမ်းအင် ပြတ်တောက်မှုများက ထုတ်လုပ်မှုကို ဆက်လက် ထိုးနှက်နေသည့်အပြင် ဈေးဝယ်များ ရင်ဆိုင်နေကြရသည့် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရောင်းချရေး အခြေအနေမှာ အားပျော့လာခဲ့ပါသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - စက်တင်ဘာလ၏ ၄၃.၁ မှ အောက်တိုဘာတွင် ၄၅.၇ သို့ တက်လှမ်းလိုက်ခြင်းက ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် အခြေအနေများ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက် ရှိနေခြင်းကို အချက်ပြနေသည်။ သို့သော်လည်း ထုတ်လုပ်ရေး ကဏ္ဍသည် ကျဆင်းမှု နယ်မြေထဲတွင် ကျန်ရစ်လျက် ရှိနေသည့်တိုင်အောင် အောက်တိုဘာလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည့် နှုန်းမှာ အားပျော့လာခဲ့ပါသည်။


ကုန်စည် ထုတ်လုပ်မှုတို့၏ ထုတ်လုပ်မှု ပမာဏများသည် သုံးလအတွင်းမှာ အနည်းဆုံးအရှိန်ဖြင့် ကျဆင်းလာခဲ့ပါသည်။ အလားတူစွာပင် အော်ဒါ ရရှိမှု လျော့နည်းလာမှု အရှိန်သည်ပါ အောက်တိုဘာလတွင် အားပျော့သွားခဲ့သည်။ ဆက်လေ့လာကြည့်လျှင် စီးပွားရေး လိုအပ်ချက်များ ဆိုးဝါးလာနေချိန်မှာ လက်ရှိ လေးလဆက်တိုက်ကျဆင်းမှု အစဉ်ထဲတွင် ဤလ၏ အလုပ်နေရာ ဖြတ်တောက်မှု နှုန်းသည် အမြန်ဆုံးဖြစ်လာခဲ့သည်။

ကုန်စည်ထုတ်လုပ်မှုတို့က ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် ဝယ်ယူမှုများမှာ မသိသော အားပျော့လာခဲ့သော်လည်း လျင်မြန်စွာ ကျဆင်းလာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။ ကုမ္ပဏီများသည် ဝယ်ယူမှု ပမာဏများကို မြှင့်တင်ရန် လက်တွေ့နေကြလျက် အဓိကအကြောင်းရင်းမှာ ထုတ်လုပ်ပြီး ကုန်စည်များအတွက် ဝယ်လိုအား ပျော့နေခြင်းနှင့် ကုမ္ပဏီများက ချက်ချင်း ပစ္စည်းပေးသွင်းရန် တောင်းဆိုမှုများကြောင့်ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီများက သွင်းအားစုများနှင့် ကုန်ချောနှစ်ရပ်စလုံး၏ လက်ကျန်စာရင်းများ ဆက်လက်ပြီး လျော့ချခဲ့ကြသည်။

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

ရာသီအလိုက် ညွှန်နှုန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- S&P Global. ဒေတာကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ - ၂၁ ရက်များတွင် စုစည်းခဲ့သည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖော်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"နောက်ဆုံး PMI ဒေတာအရ ဝယ်လိုအား အခြေအနေ အားပျော့လာနေပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ ဆက်ရှိနေသည့် အကြားမှာ မြန်မာ ထုတ်လုပ်ရေး ကဏ္ဍက ခြောက်လမြောက် ဆက်တိုက်ကျဆင်းမှုကို အစီရင်ခံခဲ့ကြပါတယ်။"

"အဲဒီလိုပြောလိုက်ရပေမဲ့ ယခုလရှိ ကျဆင်းမှု နှုန်းမှာ အားပျော့သွားတယ်။ အောက်တိုဘာလမှာ ထုတ်လုပ်မှုရော၊ အော်ဒါအသစ်များပါ ကျဆင်းခဲ့တဲ့ နှုန်းများကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါ့အပြင် သွင်းအားစု ကုန်ကျစရိတ်များနှင့် ရောင်းဈေးနှုန်းများရဲ့ ငွေကြေးဖောင်းပွမှုကပါ သိသိသာသာ အရှိန်ကျလာကြောင်း မှတ်တမ်း တင်ခဲ့ကြပါတယ်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများပါ အားပျော့လာခဲ့ကြကာ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာမှုမှာ ရှစ်လအတွင်း အနည်းဆုံး ဖြစ်ပါတယ်။"

"ဘယ်လိုပုံဖြစ်ဖြစ် ထုတ်လုပ်ရေး ကဏ္ဍဟာ ဆက်လက်ပြီး အားကောင်းတဲ့ ဘက်စုံကျဆင်းမှုကို အစီရင်ခံခဲ့ပါတယ်။ ဖြည့်စွက်ပြောချင်တာက ထုတ်လုပ်မှုရဲ့ အနာဂတ်ဟာ မရေမရာ ရှိနေတုန်းပါ။ ဒေါ်လာအတွက် ကျပ်ငွေရဲ့ တန်ဖိုး ကျဆင်းလာမှု စွမ်းအင် ဈေးနှုန်းများ မြင့်တက်လျက် ရှိနေခြင်း၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက ထုတ်လုပ်ရေး ကဏ္ဍအပေါ်မှာ ဆက်လက် ဖိစီးပုံဖိစီးနေကြတီးမှာပါ။"

နောက်ဆုံး ဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ်က ဖိအားပေးမှု အချို့လျော့နည်းသွားကြောင်းကို ဖော်ပြပါသည်။ အောက်တိုဘာလတွင် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြားဖြင့်ချိန်များ တိုးလာမှုမှာ ရှစ်လအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါသည်။ ကြားဖြင့်ချိန်မှာ မြင့်မားလျက် ရှိနေသော်လည်း မှတ်တမ်းထဲတွင် အများဆုံးဖြစ်ခဲ့သည့် စက်တင်ဘာလ၏ ပစ္စည်းပေးသွင်းမှု ကြားဖြင့်ချိန်များနှင့်တူလျှင် သိသာသည့် တိုးတက်မှု ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ပစ္စည်းပြတ်လပ်မှုများနှင့် ကြွေးမြီများ ရှိနေခြင်းက စစ်တမ်း၏ နောက်ဆုံးလအတွင်းမှာ လက်ကျန်အလုပ်များ မကြုံစဖူး နှုန်းဖြင့် ဆက်မြင့်တက်လာမှုကို ဖြစ်စေပါသည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းမှာ သုံးလဆက်တိုက် မြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် စစ်တမ်း စံချိန်သစ် တင်ခဲ့ပါသည်။

ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ သိသိသာသာ အားပျော့လာမှုမှာ ထုတ်လုပ်ရေး ကဏ္ဍအတွက် အားတက်စရာ အချက်ဖြစ်သည်။ လွန်ခဲ့သည့်လတွင် မြင်ခဲ့ရသည့် စံချိန်တင်နှုန်း၏ နောက်ပိုင်းမှာ သွင်းအားစု ဈေးနှုန်းများနှင့် စက်ရုံ ရောင်းချရေးများ၏ ငွေကြေးဖောင်းပွမှုမှာ သင့်တင့်သည့် နှုန်းများဆီသို့ အားပျော့သွားခဲ့သည်။ ရာသီအလိုက် ညှိပေးထားသည့် သွင်းအားစု ဈေးနှုန်း အညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှစပြီး အနိမ့်ဆုံးသို့ တိုးကျသွားသည်။ တချိန်တည်းမှာပင် ထုတ်လုပ်ရေး ကုမ္ပဏီများက တောင်းဆိုကြသည့် ရောင်းချရေးသည်လည်း ၂၀၂၀ အတွင်းမှာ အားအပျော့ဆုံး အရှိန်ဖြင့် မြင့်တက်လာခဲ့ပါသည်။

နောက်ဆုံးအနေနှင့် ကုမ္ပဏီများက အောက်တိုဘာလတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု မသိမသာ တိုးတက်လာကြောင်းကို အစီရင်ခံခဲ့ကြသည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းသည် ယခုလတွင် ပိုအားကောင်းလာခဲ့ရာ မေလမှစပြီး အားအကောင်းဆုံး အကောင်းမြင်မှုကို မှတ်တမ်းတင်လိုက်ပါသည်။ သို့သော်လည်း ယုံကြည်မှု အဆင့်မှာမူ အသင့်အတင့်မျှသာ ဖြစ်ပြီး ရေရှည် သမိုင်းစဉ် ပျမ်းမျှထက် နိမ့်ကျလျက် မှတ်တမ်းတင်ခဲ့ပါသည်။

PMI အလုပ်နေရာဆိုင်ရာ အညွှန်း

ရာသီအလိုက် ညှိတိန်း >၅၀ =ယခင်လ နောက်ပိုင်းတိုးတက်လာခဲ့



ရင်းမြစ်- S&P Global.

ဆက်သွယ်ရန်

Maryam Baluch
Economist
S&P Global Market Intelligence
T: +44-13-4432-7213
maryam.baluch@spglobal.com

SungHa Park
Corporate Communications
S&P Global Market Intelligence
T: +82 2 6001 3128
sungha.park@spglobal.com

လူကြီးမင်းသည် S&P Global ထံမှ သတင်းထုတ်ပြန်ချက်ကို မရယူလိုလျှင် ကျေးဇူးပြု၍ katherine.smith@spglobal.com ထံ အီးမေးလ် ပို့ပေးပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို ဖတ်ရှုရန် [ဤနေရာတွင်](#) နှိပ်ပါ။

စစ်တမ်း နည်းစနစ်

S&P Global မြန်မာ ထုတ်လုပ်မှု PMI® ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ ထုတ်ကုန် ဝယ်ယူရေး ဖန်နေဂျာများထံ ပို့ပေးသည့် ဖမ်းနန်းလွှာများ အတွက် ရရှိသည့် မြေကြားချက်များကို အခြေပြုပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေပြုပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ယာဇာ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။ ဒေတာ စုစည်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် တင်ပြပါသည်။

စစ်တမ်းအတွက် မြေကြားချက်များကို လစဉ် ဒုတိယ လကပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပိုမြင့်သည်' မြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ' ဖြစ်ကြသည့်တို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေကြားချက် ယခင်လထက် တိုးတက်မှုကို ပြပြီး ၅၀ အောက် ဆိုပါက မြေကြားချက် ကျဆင်းမှုကို ညွှန်ပြပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအားဖြင့် ကိန်းဂဏန်းမှာ ထုတ်ကုန်ဝယ်ယူရေးဖန်နေဂျာများ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုကို အခြေပြုပြီး တွက်ချက်ထားသည်။ ပျမ်းမျှကုန် ဖြစ်သည့် အော်ဒါခံစားမှုများ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြားဖြင့်ချိန်များ (၁၅%) နှင့် သို့လျှောက်ထားသည့် ထုတ်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြားဖြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရသည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြု၍ economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏ်ပစ္စည်း ပိုင်ဆိုင်မှု မှပိုင်ခွင့်များကို S&P Global နှင့်/သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများမှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ရထားသည်။ S&P Global ထံမှ ကြိုတင် ခွင့်ပြုချက် မရယူဘဲ ဖော်ပြပါ ဒေတာကို မိတ္တူကူးခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုမှု အပါအဝင်ကို ၎င်းတို့မြင့်သော ကန့်သတ်ထားခြင်း မရှိဘဲ တားမြစ်သည်။ ဤနေရာတွင် ပါရှိသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("ဒေတာ") အတွက်၊ ဒေတာထဲက အမှားများ၊ မတိကျမှုများ၊ ချွန်လပ်မှုများ သို့မဟုတ် ကြွေးမြီများ အတွက်၊ ၎င်းတို့နှင့် ဆက်စပ်ပြီး လုပ်ဆောင်ချက် တစ်ခုခု အတွက်၊ S&P Global ဘက်မှ မည်သို့မဟုတ် တာဝန်ယူမှု၊ တာဝန်ယူမှု သို့မဟုတ် ကတိပေးမှု မရှိပါ။ ဒေတာကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထူး တိုက်ဆိုင်လျက် သို့မဟုတ် အကျိုးဆက်အဖြစ် နှစ်နာမ့်များ အတွက် မည်သည့်နည်းနည်းမျှ S&P Global မှ တာဝန် မယူနိုင်ပါ။ Purchasing Managers' Index™ နှင့် PMI™ မှာ Markit Economics Limited ၏ မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ် ဖြစ်သည့် သို့မဟုတ် Markit Economics Limited နှင့်/သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများက လိုင်စင်ရထားသည်။

ဤအကြောင်းအရာကို ထုတ်ပြန်ခဲ့သည့်မှာ S&P Global Market Intelligence ဖြစ်ပြီး S&P Global မှ စီမံခန့်ခွဲပေးသည့် S&P Global Ratings မဟုတ်ပါ။ မည်သည့် အချက်အလက်၊ ဒေတာ သို့မဟုတ် ဖော်ပြချက်၊ အဆင့်သတ်မှတ်ချက်များ ("အကြောင်းအရာ")အား တစ်နည်းနည်းဖြင့် ကူးယူဖော်ပြမှုကို သက်ဆိုင်သည့်မူ ကြိုတင်ပြီး စာရေးဆွင့်ပြုထားခြင်းမဟုတ်ဘဲ တားမြစ်သည်။ ယင်းကဲ့သို့သော အဖွဲ့အစည်း၊ ၎င်းတို့၏ အဖွဲ့ခွဲများ နှင့် ပစ္စည်းပေးသွင်းသူများ ("အကြောင်းအရာ")ကို စီမံခန့်ခွဲမှုများက မည်သည့် အကြောင်းအရာ၏ တိကျမှု၊ မှန်ကန်မှု၊ ပြည့်စုံမှု၊ အချိန်နှင့်ကိုက်ညီမှု သို့မဟုတ် ရရှိနိုင်မှုကို အာမခံနိုင်ဘဲ မည်သည့် အကြောင်းကြောင့် ဖြစ်စေ (ပေါ်ဆဲလျက် သို့မဟုတ် အခြားအကြောင်းကြောင့် ဖြစ်စေ) အမှား သို့မဟုတ် ချွန်လပ်မှု တစ်ခုခုအတွက် သို့မဟုတ် ထိုအကြောင်းအရာကို အသုံးပြုမှုမှ ပေါ်ထွန်းလာသည့် ရလဒ်များ အတွက် တာဝန်မယူနိုင်ပါ။ မည်သည့် အခြေအနေမျိုးတွင်မူ အကြောင်းအရာကို အသုံးပြုမှုနှင့် ဆက်စပ်ပြီး မည်သည့် နှစ်နာမ့်များ၊ ကုန်ကျမှုများ၊ စရိတ်စကားများ၊ တရားဝင် အခန်းများ သို့မဟုတ် ဆုံးရှုံးမှုများ (ဝင်ငွေ ဆုံးရှုံးမှုများ သို့မဟုတ် အမြတ်အစွန်း ဆုံးရှုံးမှုများ နှင့် အခွင့်အလမ်း ဆိုင်ရာ ကုန်ကျမှုများ အပါအဝင်) အတွက် အကြောင်းအရာကို စီမံခန့်ခွဲမှုသည် တာဝန်မရှိနိုင်ပါ။

S&P Global အကြောင်း

S&P Global (NYSE: SPGI) S&P Global သည် အရေးပါသည့် အချက်အလက်များကို စီမံခန့်ခွဲပေးပါသည်။ အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ နှင့် လိုအပ်သည့်အဖွဲ့အစည်းများကို ကျွန်ုပ်တို့သည် မှန်ကန်သည့် ဒေတာ၊ ကျွမ်းကျင်မှုများ နှင့် ဆက်စပ် နည်းပညာကို တပ်ဆင်ပေးလျက် ယုံကြည်စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူတို့အား ရင်းနှီးမြှုပ်နှံမှုအသစ်များကို စီမံခန့်ခွဲခြင်းနှင့် ကူညီပေးမှုအပေါ် EIS နှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တစ်ခုခုမှာ စွမ်းအင်ကို ပုံစံပြောင်းပေးရာတွင် ၎င်းတို့အား လမ်းညွှန်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးရင်း စိန်ခေါ်မှုများကို ဖြေရှင်းလျက် ကမ္ဘာကြီးအတွက် တိုးတက်မှုအရှိန်ကို တိုးမြှင့်ပေးကြပါသည်။

နိုင်ငံတကာ အရင်းအနှီး၊ ကုန်စည်နှင့် ဖော်တော်ယာဉ် ဈေးကွက်များတွင် ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်များ၊ စံညွှန်းများ၊ ဆန်းစစ်လေ့လာမှုများနှင့် လုပ်ငန်းစီမံခန့်ခွဲမှု ဆိုင်ရာ မြေကြားချက်များအတွက် ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်း အများအပြားတို့က ကျွန်ုပ်တို့အား ရှာဖွေ ရည်ရွယ်ကြပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကမ်းလှမ်းချက်တိုင်းဖြင့် ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းများအား အနာဂတ်အတွက်၊ ပစ္စုပ္ပန်အတွက် စီမံခန့်ခွဲနိုင်ရန် ထောက်ပံ့ပေးကြပါသည်။ www.spglobal.com

PMI အကြောင်း

ထုတ်ကုန်ဝယ်ယူရေးဖန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာတစ်ဝှမ်းတွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဖော်ပြချက်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသည့် အားကိုးကြရပါသည်။ ihsmarkit.com/products/pmi.html